

dvbdebate.com facebook.com/dvb.debate Twitter@dvbdebate

“ဒီဗီဘီ ဒီဘီဘီ”အခြေအတင် ဆွေးနွေးပွဲ အစီအစဉ်ကို DVB Multimedia Group ကနေ အပတ်စဉ် စနေနေ့တိုင်း ရိုက်ကူးကာ ဒီဗီဘီဘီ ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။

DVB TV		DVB RADIO	
Sunday	7.30 pm	Saturday	Evenings
Monday	1.30 am / 7.30 am / 1.30 pm	Sunday	Mornings
Wednesday	8.45 pm	<b>DVB ONLINE</b>	
Thursday	2.45 am / 8.45 am / 2.45 pm	dvbdebate.com	24/7
Friday	7.30 pm	facebook.com/dvb.debate	
Saturday	1.30 am / 7.30 am / 1.30 pm	twitter @dvbdebate	

DVB Debate ဟာ အတွေးမြင်အယူအဆများ ဖလှယ်ကာ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ရန်၊ အပြန်အလှန်နားလည်မှုများ ဖန်တီးတည်ဆောက်ရန်၊ မြန်မာ့အနာဂတ်ပိုမိုကောင်းမွန်လာစေဖို့ လူ့အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ ပြဿနာများကို အဖြေရှာနိုင်စေရန်နှင့် လူတိုင်းပါဝင်နိုင်ပြီး မတူကွဲပြားမှုတွေကို လက်ခံပေးနိုင်တဲ့ အခြေအတင်ဆွေးနွေးခြင်း ယဉ်ကျေးမှုပေါ်ထွက်လာစေရန် ရည်ရွယ်ပါတယ်။ အဖွဲ့အနေဖြင့် အခြား မီဒီယာများနှင့် ဆွေးနွေးပွဲ အသင်းအဖွဲ့များကိုလည်း ယခုလို ပွင့်လင်းတဲ့ အခြေအတင်ဆွေးနွေးပွဲများမှာ ပါဝင်လာဖို့ ဖိတ်ခေါ်ပါတယ်။ အပတ်စဉ် သတင်းထုတ်ပြန်ချက်များ၊ သတင်းဓာတ်ပုံများနှင့် ကာတွန်းများကို ရုပ်သံရိုက်ကူးအပြီး မကြာခင်မှာပဲ ဒီဗီဘီ ဒီဘီဘီ၏ ဖေ့ဘုတ် စာမျက်နှာနှင့် ဝက်ဘ်ဆိုဒ်များမှာ ကြည့်ရှုနိုင်ပါတယ်။ ပြည်တွင်းရှိ အခြေအတင်ဆွေးနွေးပွဲ အစီအစဉ်များကို ဝံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ရန်အတွက်လည်း DVB Debate မှာ ရန်ပုံငွေများရှိပါကြောင်း အသိပေးလိုပါတယ်။

# DVB DEBATE



ယခုအပတ် ဆွေးနွေးပွဲအတွက် မေးခွန်းကတော့  
**What Does Burma's Youth Want?**  
 ဆိုတာပဲဖြစ်ပါတယ်။

❖ မှတ်ချက်ပြုလိုသည်များ၊ အကြံပေးလိုသည်များနှင့် မေးခွန်းများ မေးမြန်းလိုပါက ရုံးချိန်အတွင်း ၀၁ ၂၉၂၇၄၃ သို့ဆက်၍ဖြစ်စေ၊ [debate@dvb.no](mailto:debate@dvb.no) သို့ဖြစ်စေ ဆက်သွယ်၍ အဖွဲ့ဝင်တဦးဦးထံသို့ မေးမြန်းနိုင်ပါသည်။

**This week's topic is YOUTH VOICE**

**Historical context:**

မြန်မာနိုင်ငံရေးသမိုင်းမှာ မြန်မာပြည်မှာရှိတဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍဟာ အရေးကြီးတဲ့ နေရာမှာရှိနေပါတယ်။ ဗြိတိသျှအုပ်စိုးစဉ်ကာလကတည်းက တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအတွက် အရေးကြီးတဲ့ ဆန္ဒပြတောင်းဆိုလှုပ်ရှားမှုအများအပြားကို ဦးဆောင်ခဲ့ပါတယ်။ ဆယ်စုနှစ်အချို့ကာလကတော့ နောက်မှာတော့ ရလဒ်အနေနဲ့ တင်းတင်းကျပ်ကျပ် အုပ်စိုးတဲ့ စစ်အစိုးရဟာ ထိတ်လန့်ကြောက်ရွံ့ပြီးမအတော်လှန်ရဲအောင်ပြုလုပ်ပြီး လူငယ်တွေနဲ့ ပညာရေးကို ဖိနှိပ်ထားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကစလို့ မြန်မာနိုင်ငံဟာ တဖြည်းဖြည်းပြောင်းလဲမှုတွေကို စတင်လုပ်ဆောင်လာနေတဲ့ ကာလတခုကိုရောက်ရှိလာပြီး၊ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကိုလည်း ဖယ်ရှားပေးခံခဲ့ရပါတယ်။ တိုင်းပြည်တပွမ်း စီးပွားရေးနဲ့ လူမှုရေးကဏ္ဍမှာ ပြောင်းလဲမှုတွေဖြစ်ပေါ်လာနေလျက်ရှိပြီး၊ လူငယ်တွေအတွက်အခွင့်အလမ်းအသစ်များနဲ့ အလုပ်အကိုင်များကိုလည်း ဖြစ်ပေါ်လာစေလျက်ရှိပါတယ်။ အရင်စစ်အစိုးရဟောင်းက အာဏာလွှဲပြောင်းပေးခဲ့ပြီးနောက် ၂ နှစ်ခွဲအကြာမှာတော့ လူငယ်အဖွဲ့အစည်းများစွာဟာလည်း သိသိသာသာကြီးကို ရှိလာနေပါပြီ။ မြန်မာပြည်က လူငယ်တွေအနေနဲ့ ခေတ်မှီနေထိုင်မှုပုံစံများ၊ နည်းပညာနှင့် အယူအဆအိုင်ဒီယာများရဲ့ လွှမ်းမိုးမှုများရှိနေပြီး၊ နိုင်ငံရေးနဲ့ စီးပွားရေးကဏ္ဍများမှာလဲ ပိုမိုပါဝင်လာနိုင်ခွင့်တွေရရှိလာနေပါပြီ။

**Facts and Figures :**

- ရဲ့ သတ်မှတ်ချက်အရ အသက် ၁၅ နှစ်မှ ၂၄ နှစ်အရွယ်များကို လူငယ်များအဖြစ် သတ်မှတ်ထားပါတယ်။
- မြန်မာပြည်မှာရှိတဲ့ ၁၅ နှစ်နှင့် ၂၄ နှစ်ကြား လူငယ်တွေရဲ့ ၅၂.၅၀ ရာခိုင်နှုန်းဟာ အလုပ်အကိုင်ရှိကြပါတယ်။ (ILO, 2011)
- ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ၅.၄၃ ရာခိုင်နှုန်းကို မြန်မာနိုင်ငံအနေနဲ့ အမျိုးသားပညာရေးဘဏ္ဍာအဖြစ် သတ်မှတ်ခဲ့ပါတယ်။
- မြန်မာနိုင်ငံမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူရဲ့အသက်ကို ၁၈ နှစ်အဖြစ်သတ်မှတ်ထားပြီး၊ အရက်သေစာသောက်သုံးနိုင်သည့်အရွယ်မှာလည်း ၁၈ နှစ်ဖြစ်ပြီး၊ ဥပဒေအရအရွယ်ရောက်ပြီး သဘောတူညီမှုပေးနိုင်တဲ့ အရွယ်အဖြစ်ကတော့ ၁၄ နှစ်အဖြစ်သတ်မှတ်ထားပါတယ်။

- ၅၂.၄ သန်းလူဦးရေမှာ ၁၅ နှစ်မှ ၂၄ နှစ်ကြားအသက်အရွယ်ရှိလူဦးရေမှာ ခန့်မှန်းခြေ ၉ သန်းလောက်ခန့်ရှိပါသည်။ (Ministry of Foreign Affairs)

**Points of view:**

လူငယ်တွေဟာ မြို့မှာချည်းပဲ မနေဘဲ တောကိုလည်း သွားပြီးတော့ အလုပ်လုပ်ကြပါ။ မြို့မှာ လုပ်ရင် ထင်ပေါ်တယ်။ လူသိပေါ်တယ်။ ဒါပေမဲ့ တကယ် ထိရောက်မှာက တောကိုသွားမှ ထိရောက်မယ်။ (ဒိုလ်ချုပ်အောင်ဆန်း)

လူငယ်တွေ ကောင်းမှ လူကြီးလူကောင်း ထွန်းကားလာမည်။ လူကြီး လူညံ့များကို တွေ့ရလျှင် ငါတို့သည် သူတို့နယ် မဖြစ်စေရ ဟူသော လူငယ်သတိ၊ လူငယ်အားမာန် လူငယ်အဓိဋ္ဌာန် ပြည့်စေသင့်သည်။ (အောင်သင်း)

"လူငယ်မုန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ "ဖြစ်တော့ ဖြစ်ချင်တာပေါ့။ ဒါပေမယ့်..." ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမယ့် (but) ဆိုတာ လုံးဝ မရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းသာ ရှိရမယ်။ (လူထုစိန်ဝင်း)

အထင်ကြီးလေးစားဖွယ် သမိုင်းတွင်ခဲ့သော ရန်ကုန်တက္ကသိုလ်ကဲ့သို့ မြန်မာလူငယ်များအတွက် ကမ္ဘာ့ ကြီးနှင့်ပြန်လည်ချိတ်ဆက်ပေးမည့် တက္ကသိုလ်များလိုအပ်နေတယ်။ (ဂျာမနီသမ္မတ - ဂျိုအာချင် ဂေါက်စ်)

**Information links:**

- www.actionaid.org
- www.bbc.co.uk/blogs/bbcmediaaction/tags/Burma
- www.csmonitor.com/World/Asia-South-Central/2013/0601/Myanmar-s-youth-wait-for-key-fruit-of-reform-jobs
- www.mofa.gov.mm/speeches/speech30.html
- www.mymclub.net
- www.facebook.com/MyanmarYouthNetwork
- www.myanmar-youth-assoc.org
- www.nyforumburma.org
- www.youtube.com/user/DVBYouthVoice
- www.facebook.com/DVBYouthVoice
- www.dvb.no/